


Energizer®



ENERGY E10




1.1




1.2



2.1



2.2



2.3



3.1



3.2

သင့်မိုဘိုင်းလ်ဖုန်းအား မိတ်ဆက်ခင်း

သင့်မိုဘိုင်းလ်ဖုန်း၏ အပင်္ဂအဆင်၊ ခလုတ်များ၊ မင်္ဂြုင်းနှင့် အိုင်ကွန်များအကကြောင်းကို လေ့လာလိုက်ပါ။

ခလုတ်များ

အောက်ပါဇယားတွင်
ဖော်ပြထားပါသည် -

ဖုန်း၏ခလုတ်များအကကြောင်း

အတိုချုပ်

အမှတ်	ခလုတ်	လုပ်ဆောင်ချက်
1	လုပ်ဆောင်ချက်	စခရင်၏ အောက်ဖက်တွင် ဖော်ပြထားသည်ကို လုပ်ဆောင်ရန်။
2	သွားလာခင်း	Standby ပုံစံတွင် အသုံးပြုမှုမှ သတ်မှတ်ထားသော လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပါ။ menu ပုံစံတွင် ရွေးချယ်စရာများကို လိုက်ကကြည့်နိုင်သည်။
3	ခေါ်ဆိုခင်း	လတ်တလော ခေါ်ဆိုမှုများ စာရင်းကို ဖွင့်ရန် သို့မဟုတ် ဖော်ပြထားသော နံပါတ်သို့ ခေါ်ဆိုရန်။ အဝင်ခေါ်ဆိုမှုကို ကိုင်နိုင်သည်။
4	ဖုန်းချခင်း	ခေါ်ဆိုမှုကို အဆုံးသတ်ရန် သို့မဟုတ် အဝင်ခေါ်ဆိုမှုကို ငြိမ်ဆိုရန်။ ဖုန်းကို အဖွင့်အပိတ်လုပ်ရန် ၃ စက္ကန့်ကကြ နှိပ်ထားပါ။
5	1.....0	နံပါတ်များ

စခရင်

သင့်မိုဘိုင်းလ်ဖုန်း၏စခရင်ကို အောက်ပါအတိုင်း ဒီဇိုင်းဆွဲထားပါသည် -

(၁.၂ - စာမျက်နှာ ၂ ကိုကည့်ပါ)

အိုင်ကွန်များ

စခရင် အပေါ်ဖက်ရှိ ဖုန်း၏အခြေအနေကို ဖော်ပြသည့် အိုင်ကွန်များအကခြင်း လေ့လာလိုက်ပါ -

အိုင်ကွန်	လုပ်ဆောင်မှု ရှင်းလင်းချက်
	လက်ရှိကွန်ရက် အနုအေးထားကို ကိုယ်စားပြုသည်။ အရေအတွက်များလေ အားကောင်းလေဖော်ပြသည်။
	ဘက်ထရီအခြေအနေ အရေအတွက်အလိုက် ဘက်ထရီကို ညွှန်ပြသည်။
	မဖတ်ရသေးသော မက်ဆေ့ဂျ်။
	နိုးစက်ပေးထားသည်။
	ဘလူးတူ လုပ်ဆောင်ချက် ဖွင့်ထားသည်။
	ပရီဖိုင်အား Silent ပုံစံသို့ပြောင်းထားသည်။
	ပရီဖိုင်အား Meeting ပုံစံသို့ပြောင်းထားသည်။
	ပရီဖိုင်အား Outdoor ပုံစံသို့ပြောင်းထားသည်။
	နားကပြီတပ်ထားသည်။
	လှည့်လည်သွားလာမှု အချက်ပြ

သင့်မိုဘိုင်းလ်ဖုန်းအား ကိုပြင်ပပြင်ဆင်ခြင်း

သင့်မိုဘိုင်းလ်ဖုန်းအား ပထမဆုံး အသုံးပြုရန်အတွက် စတင်ပြင်ဆင်လိုက်ပါ

ဆင်းမ်ကဒ်နှင့် ဘက်ထရီကို ထည့်သွင်းပါ

ဆဲလူလာ ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူထားပါက သင့်ပုဂ္ဂိုလ်ရေး စိစစ်ဖော်ထုတ်မှု နံပါတ် (PIN) နှင့် အခြားဝန်ဆောင်မှုများကဲ့သို့ ဝယ်ယူမှု အသေးစိတ်များ ပါဝင်သည့် Subscriber Identity Module (SIM) ကဒ်တစ်ကဒ်ကို ရရှိပါလိမ့်မည်။

ဆင်းမ်ကဒ်နှင့် ဘက်ထရီကို ထည့်သွင်းရန်အတွက်

1. ၁။ ဘက်ထရီအဖုံးကို ဖုတ်ပါ။

(၂.၁ - စာမျက်နှာ ၃ ကိုကြည့်ပါ)

2. ဆင်းမ်ကဒ်ကို ထည့်ပါ။

သင့်ဖုန်းတွင် ဆင်းမ်ကဒ် ၂ ကဒ်ကို အခြားအလဲလှယ်၍ သုံးနိုင်ရန် ဆင်းမ်ကဒ်အပေါက် ၂ ခု ပါရှိပါသည်။

(၂.၂ - စာမျက်နှာ ၃ ကိုကြည့်ပါ)

- ရွှေရောင်ပါသည့်ဖက်ကို အောက်တွင်ထား၍ ဆင်းမ်ကဒ်ကို

ဖုန်းတွင်ထည့်ပါ။

- ဆင်းမ်ကဒ်အား မထည့်ပါက သင့်ဖုန်း၏ ကွန်ရက်မသုံးသော ဝန်ဆောင်မှုများနှင့် မိန်းအချို့ကို အသုံးပြုနိုင်ပါသည်။

3. ၃။ ဘက်ထရီကို ထည့်ပါ။

(၂.၃ - စာမျက်နှာ ၃ ကိုကြည့်ပါ)

4. ၄။ ဘက်ထရီအဖုံးကို ပြန်တပ်ပါ။

မမ်မိုရီကဒ် တစ်ကဒ်ထည့်ပါ (မထည့်လည်း ရပါသည်)

နောက်ထပ် မီဒီယာဖိုင်များကို သိမ်းဆည်းလိုပါက မမ်မိုရီကဒ်ကို ထည့်ရပါမည်။

- မမ်မိုရီကဒ်အား ကွန်ပျူတာတွင် ဖော်မက်ရိုက်ခင်းသည် သင့်ဖုန်းတွင်သုံးရန် အဆင်မပြေမှုကို ဖြစ်စေနိုင်ပါသည်။ မမ်မိုရီကဒ်အား ဖုန်းထဲတွင်သာ ဖော်မက်ရိုက်ပါ။

1. ၁။ ဘက်ထရီအဖုံးကို ဖုတ်ပါ။

(၃.၁ - စာမျက်နှာ ၄ ကို ကြည့်ပါ)

2. ၂။ အညွှန်းပါသည့်ဖက်ကို အပေါ်တွင်ထား၍ မမ်မိုရီကဒ်ကို ထည့်ပါ။


(၃.၂ - စာမျက်နှာ ၄ ကို ကြည့်ပါ)

အခြေ လုပ်ဆောင်ချက်များကို အသုံးပြုခြင်း

သင့်မိုဘိုင်းလ်ဖုန်း၏ အခြေ လုပ်ဆောင်ချက်များ လုပ်ဆောင်ပုံကို လေ့လာလိုက်ပါ။

သင့်ဖုန်းကို အဖွင့်အပိတ် ပြုလုပ်ပါ

သင့်ဖုန်းကို ဖွင့်ရန်အတွက်

- ၁။ ပါဝါခလုတ်ကို ကြိတ်ဖို့ထားပါ []။
- ၂။ (လိုအပ်ပါက) သင့် PIN နံပါတ်ကို ရိုက်ထည့်ပြီး OK ကို နှိပ်ပါ။

သင့်ဖုန်းကိုပိတ်ရန်အတွက် အထက်ပါ အဆင့် ၁ သို့ သွားပါ။

မိနူးများနှင့် အပလီကေးရှင်းများကို အသုံးပြုခြင်း

မိနူးများနှင့် အပလီကေးရှင်းများကို အသုံးပြုရန်အတွက်

သင့်ဖုန်း၏ မိနူးများကို အသုံးပြုရန်

- ၁။ Idle ပုံစံတွင် Menu ပုံစံသို့ ဝင်ရန်အတွက် ဘယ်ဖက်ရှိ < Menu > ခလုတ်ကို နှိပ်ပါ။
- ၂။ မိနူး သို့မဟုတ် ရွေးချယ်စရာကို လိုက်ကည့်ရန် Navigation ခလုတ်ကို အသုံးပြုပါ။
- ၃။ အသားပေး ဖော်ပြားသော ရွေးချယ်မှုကို အတည်ပြုရန် < Select> <



OK> သို့မဟုတ် Confirm ခလုတ်ကို နှိပ်ပါ။

4.၄။ အပေါ်တစ်ဆင့်သို့ ပြောင်းရန် <Back> ကို နှိပ်ပါ။ Idle ပုံစံသို့ ပြောင်းရန် [၂] ကို နှိပ်ပါ။



အခြေခံ ခေါ်ဆိုမှု လုပ်ဆောင်ချက်များကို အသုံးပြု

ဤအပိုင်းတွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း သို့မဟုတ် ဖြေဆိုခြင်းကို လေ့လာလိုက်ပါ။

ဖုန်းခေါ်ဆိုရန် -

- 1.၁။ Idle ပုံစံတွင် ဧရိယာကုဒ်နှင့် ဖုန်းနံပါတ်တစ်ခုကို ထည့်ပါ။
- 2.၂။ နံပါတ်ကို ခေါ်ဆိုရန် [] ကို နှိပ်ပါ။
- 3.၃။ ခေါ်ဆိုမှုကို အဆုံးသတ်ရန် [] ကို နှိပ်ပါ။

ခေါ်ဆိုမှုကို ဖြေဆိုရန် -

- 1.၁။ ဖုန်းလာပါက [] ကို နှိပ်ပါ။
- 2.၂။ ခေါ်ဆိုမှုကို အဆုံးသတ်ရန် [] ကို နှိပ်ပါ။

မက်ဆေ့ဂျ်များ ပေးပို့ခြင်းနှင့် ဖတ်ရှုခြင်း

ဤအပိုင်းတွင် စာ (SMS) ကို ပေးပို့ရန်နှင့် ဖတ်ရှုရန် လေ့လာပါမည်။

စာသားမက်ဆေ့ဂျ်ကို ပေးပို့ရန်အတွက် -

- 1.၁။ Menu ပုံစံတွင် မက်ဆေ့ဂျ်ပို့ခြင်း → မက်ဆေ့ဂျ်ရေးပါ → စာသားမက်ဆေ့ဂျ် ကို ရွေးချယ်ပါ။
- 2.၂။ သင့်မက်ဆေ့ဂျ်စာသားကို ထည့်ပါ။

3.၃။ <Options> → Send to ကို နှိပ်ပါ။

4.၄။ ပိုရမည့် နံပါတ်ကို ထည့်ပါ သို့မဟုတ် ဖုန်းစာအုပ်မှ ရွေးချယ်ပါ။

5.၅။ <OK> ကို နှိပ်ပါ သို့မဟုတ် ယခင်အဆင့် အပေါ်တွင် မူတည်၍ ထည့်ပါ။

6.၆။ <Options> → Send ကို နှိပ်ပါ။

အဆက်အသွယ်များကို ထည့်ပါ

ဖုန်းစာအုပ် လုပ်ဆောင်ချက်ကို အသုံးပြုခြင်းအတွက် အခြေခံများကို လေ့လာလိုက်ပါ။

အဆက်အသွယ် အသစ်တစ်ခုကို ထည့်ပါ -

1.၁။ Menu ကို ရွေးပါ။

2.၂။ Phonebook ကို ရွေးပါ → အဆက်အသွယ် အသစ်ကို ထည့်ပါ။

3.၃။ သိမ်းမည့်နေရာ (ဖုန်း၊ ဆင်းမ်ကဒ် ၁ သို့မဟုတ် ဆင်းမ်ကဒ် ၂) ကို ရွေးပါ။

4.၄။ အဆက်အသွယ် အချက်အလက်ကို ထည့်ပါ။

5.၅။ <Options> → Save to add the contact to memory ကို နှိပ်ပါ။

အဆက်အသွယ်တစ်ခုကို ရှာပါ

1.၁။ Menu ပုံစံတွင် Phonebook ကို ရွေးပါ။

2.၂။ သင်ရှာလိုသော အမည်၏ အစစာလုံး အချို့ကို ထည့်ပါ။

3.၃။ ရှာဖွေသည့်စာရင်းမှ အဆက်အသွယ်၏ အမည်ကို ရွေးချယ်ပါ။

အဆက်အသွယ်ကို တွေ့ရှိပါက []ကို နှိပ်ခင်းဖွင့်ဖုန်းခေါ်နိုင်ပါသည်

သီချင်းနားထောင်ခင်း

သီချင်းဖွင့်စက် သို့မဟုတ် FM ရဒီယိုကို အသုံးပြု၍ သီချင်းနားထောင်ပုံကို လေ့လာပါ။

FM ရဒီယို နားထောင်ရန် -

1.၁။ ပါဝင်သော နားကပ်ပြန်ကို ဖုန်း၏ ဘက်စုံသုံးဂျက်ပင် အပေါက်တွင် တပ်ပါ။

2.၂။ Menu ပုံစံတွင် Multimedia → FM ရဒီယိုကို ရွေးချယ်ပါ။

3.၃။ ရဒီယိုကို စတင်ရန် သွားလာသည့် အောက်ခလုတ်ကို နှိပ်ပါ။

4.၄။ သွားလာသည့် ခလုတ်များကို အသုံးပြု၍ FM ရဒီယိုကို ထိန်းချုပ်ပါ။

သီချင်းဖိုင်များ နားထောင်ရန် -

သီချင်းဖိုင်များအား သင့်ဖုန်း သို့မဟုတ် မမ်မိုရီကဒ်၏ "My Music" ဖိုလ်ဒါသို့ ရွှေ့ပြောင်းပို့ကြွေရန်

- 1.၁။ Menu ပုံစံတွင် Multimedia → Audio Player ကို ရွေးချယ်ပါ။
- 2.၂။ သီချင်း အမျိုးအစား → သီချင်းဖိုင်တစ်ဖိုင် ကို ရွေးချယ်ပါ။
- 3.၃။ သွားလာသည့် ခလုတ်များကို အသုံးပြု၍ သီချင်းဖွင့်ခင်းကို ထိန်းချုပ်ပါ။

ကင်မရာကို အသုံးပြုခြင်း

ဓာတ်ပုံများ ရိုက်ကူးခြင်းနှင့် ကြည့်ရှုခြင်းအတွက် အခြေခံများကို လေ့လာပါ။

ဓာတ်ပုံများ ရိုက်ကူးခြင်း

- 1.၁။ Menu ပုံစံတွင် ကင်မရာကိုဖွင့်ရန် Camera ကို ရွေးပါ။
- 2.၂။ မှန်ဘီလူးကို ရိုက်မည့်အရာသို့ ချိန်ရွယ်ပီပြိုင်ညှိမှုများကို ပုလုပ်ပါ။
- 3.၃။ ဓာတ်ပုံရိုက်ရန်အတွက် Confirm ခလုတ်ကို နှိပ်ပါ။
ဓာတ်ပုံကို အလိုအလျောက် သိမ်းဆည်းပါသည်။
- 4.၄။ နောက်ထပ် ဓာတ်ပုံထပ်ရိုက်ရန် <Back> ကိုနှိပ်ပါ (အဆင့် ၂)။

ရိုက်ထားသော ဓာတ်ပုံများကို ကြည့်ခြင်း

ဘယ်ဖက် ခလုတ်အား နှိပ်ပြီးနောက် Photos ကို ရွေးချယ်ခြင်းဖြင့် ဓာတ်ပုံဂယ်လာရီသို့ လျင်မနှိမ့်စွာ ဝင်ရောက်နိုင်ပါသည်။

ကင်မရာ ရွေးချယ်စရာများ

ကင်မရာ ရွေးချယ်စရာများသို့ ဝင်ရောက်ခြင်းဖြင့် အောက်ပါရွေးချယ်မှုများကို ပုလုပ်နိုင်မည် ဖြစ်ပါသည် -

ကင်မရာ ဆက်တင် -

ဓာတ်ပုံတစ်ပုံရိုက်တိုင်း ကြီးရမည့် ရှက်တာအသံကို ရွေးချယ်ပါ။

ဓာတ်ပုံ၏ အလင်းအမှောင်ကို ချိန်ညှိရန် exposure တန်ဖိုးကို ပြောင်းပါ။

အလင်းနှင့်အမှောင် ဧရိယာများကို ခွဲခွာပြီး contrast ကို ချိန်ညှိပါ။

ဓာတ်ပုံတွင် လင်းလက်နမေ့များကို ဖျောက်ရန် Anti-flicker တန်ဖိုးကို ပြောင်းပါ။

မိမိကိုယ်ကို ရိုက်ကူးရန်အတွက် ရိုက်ကူးရန်အချိန်ကို ပြောင်းလဲသတ်မှတ်ပါ။

ဓာတ်ပုံအတွဲလိုက် ရိုက်ကူးရန်အတွက် continuous shot အရေအတွက်ကို ပြောင်းပါ။

ပုံဆက်တင် -

ပုံအရွယ်အစားကို ပြောင်းလဲနိုင်ပါသည်။

ပုံအရည်အသွေးကို ပြောင်းလဲနိုင်ပါသည်။

အဖူကြဲမည်း မျှတမှု -

ပတ်ဝန်းကျင်အလိုက် အရောင်အစီအစဉ်ကို ရွေးပါ။

ရိုက်ကွင်းပုံစံ -

ညသုံးပုံစံ (အလင်းရောင်ပိုများ) ကို ရွေးချယ်နိုင်ပါသည် သို့မဟုတ် ဖုန်းအား အကောင်းဆုံးပုံစံကို ရွေးချယ်ရန် ခွင့်ပုပြီ။

ပငြိဆင်မှု ဆက်တင် -

ရိုက်ထားသော ဓာတ်ပုံတွင် အရောင်ပငြိဆင်မှု တစ်ခုကို ထည့်ပါ။

သိမ်းဆည်းမှု -

ရိုက်ထားသော ဓာတ်ပုံများအား သိမ်းမည့်နေရာကို ရွေးချယ်နိုင်ပါသည်။

ဘလူးတု့ကို အသုံးပြုခြင်း

ဒေတာလွှဲပို့ခြင်းမှအတွက် အခြားကိုမြို့ စက်ပစ္စည်းများကို ချိတ်ဆက်နိုင်သည့် ဖုန်း၏စွမ်းရည်ကို လေ့လာပါ။

ဘလူးတု့ ကိုမြို့လုပ်ဆောင်ချက်ကို ဖွင့်ပါ

- 1.၁။ Menu ပုံစံတွင် Settings → Connectivity → Bluetooth ကို ရွေးချယ်ပါ။
- 2.၂။ Power ကို ရွေးပါ။
- 3.၃။ ဖွင့်ရန်အတွက် ဘယ်ဖက်ခလုတ်ကို နှိပ်ပါ။
- 4.၄။ အခြားစက်ပစ္စည်းများမှ သင့်ဖုန်းအား ရှာနိုင်စေရန် Visibility သို့ သွားပြီး ဘယ်ဖက်ခလုတ်ကို နှိပ်ခြင်းဖြင့်ဖွင့်ပါ။

အခန်း ဘလူးတု အသုံးပြုနိုင်သော ကိရိယာများကို ရှာဖွေကြွေဖက်ပါ။

1. ၁။ Menu ပုံစံတွင် Settings → Connectivity → Bluetooth → My device → Search new device ကို ရွေးချယ်ပါ။
2. ၂။ ကိရိယာတစ်ခုသို့ဆင်းပြီး<Select> ကို နှိပ်ပါ။
3. ၃။ ဘလူးတု ကိုမြှုပ်လုပ်ဆောင်ချက်အတွက် PIN တစ်ခု သို့မဟုတ် အခန်းကိရိယာတွင် ဘလူးတု PIN ရှိပါက ယင်းကိုထည့်ပြီး<OK> ကိုနှိပ်ပါ။

အခန်းကိရိယာ၏ ပိုင်ရှင်သည် တူညီသော သင့်ကတေကို ထည့်ပါက သို့မဟုတ် ချိတ်ဆက်မှုကို လက်ခံပါက တွဲဖက်မှု ပီစီစီးပါသည်။

ဘလူးတု ကိုမြှုပ်လုပ်ဆောင်ချက်ကို အသုံးပြု၍ ဒေတာပို့ပါ။

1. ၁။ သင်ပို့လိုသော ဖုန်း၏ အပလီကေးရှင်းများအနက် တစ်ခု၏ ဖိုင်သို့မဟုတ် ပို့စရာကို ရွေးချယ်ပါ။
2. ၂။ < Options > → Send → Via Bluetooth → Select the device name ကိုနှိပ်ပြီးနောက် လက်ခံမည့်ဖက်တွင် ဖိုင်ကို လက်ခံပါ။

ဘလူးတု ကိုမြှုပ်လုပ်ဆောင်ချက်ကို အသုံးပြု၍ ဒေတာလက်ခံပါ။

1. ၁။ ဘလူးတု ကိုမြှုပ်လုပ်ဆောင်ချက်အတွက် PIN ကို ထည့်ပါ သို့မဟုတ် လက်ခံပြီး(လိုအပ်ပါက) <OK> ကို နှိပ်ပါ။

- ၂။ ယင်းကိရိယာထံမှ ဒေတာကို ရယူလိုပါက (လိုအပ်လျှင်) အတည်ပြုရန် <Yes > ကို နှိပ်ပါ။

ဘလူးတု ကိရိယာအမည်ကို ပြောင်းလဲခြင်း

- ၁။ Menu ပုံစံတွင် Settings → Connectivity → Bluetooth → My name ကို ရွေးချယ်ပါ။
- ၂။ နှစ်သက်သောအမည်ကိုရေးပီးပြီး Options → Done ကို နှိပ်ပါ။

သိမ်းရမည့်နေရာကို ရွေးချယ်ခြင်း

- ၁။ Menu ပုံစံတွင် Settings → Connectivity → Bluetooth → Advanced → Storage ကို ရွေးချယ်ပါ။
- ၂။ သင့်ဖုန်းတွင် မမ်မိုရီကဒ် စိုက်ထားပါက Memory Card ကို ရွေးချယ်ပါ မစိုက်ထားပါက Phone ကို ရွေးချယ်ပါ။

လှုံ့ခိုခိုရာ သတင်းအချက်အလက်များ

ကော်ဇူးပျံပီး မညှာသည့်အခါတပြုမဆို သင့်၏ဖုန်းကို အသုံးပြုသည့်အခါ သင်္ဘောဆိုင်ရာ စည်းမိဉ်း စည်းကမ်းတော်ဖြင့် စည်းမိဉ်းမိဉ်းကို လိုကုနာဖို့/သတိရပေးပါ။ ဤသည့်မှာ သင့်နှင့် သင့်၏ပတ်ဝန်းကျင်မှ မကောင်းသော အကီးသကုရောကုမီးကို တားဆီးပေးပါလိမ့်မည်။

အထောက်အကူပြုလှုံ့ခိုရေး

	<p>သင့်၏ကားမောင်းခွင့်ရှိသူ၊ စကုဘီးစီးခွင့် သို့မဟုတ် လမ်းလေပွားကျခင်း ပြုသောအခါ နားဖက်ပု သို့မဟုတ် နားအုပ နားဖက်ပုကို မသုံးပါနှင့်။ သင့်၏အာဂ္ဂီစိုကုမီးကို လမ်းလဲခြေစိုပျံပီး မတော့တဆမ်း ပုံဖုပေငှေ့ခွင့် အခီပ ပထဝီဒေသမိဉ်း တရား ဥပဒေကို ဆန့်ကျင်ရာ ရောကုပါသည်။ ဘေးကင်းလှုံ့ခိုရေး ဆက်တင့် ကာကပြုမီး မိဉ်းအတပြု ကားမောင်းနေစဉ် သင့်၏ ဖုန်းကို အသုံးမပြုပါနှင့်။ အျမဲသင့်၏ ပတ်ဝန်းကျင်ကို သတိထား နေဖို့ဖုစုပါသည်။ သင့်ကားမောင်းနေစဉ် သင့်၏ကိရိယာ အသုံးပြုခွင့် စပုလ်း၍ ဘေးကင်းလှုံ့ခိုရေး ညးနုဖက်ကားခိကျွင့် စည်းမိဉ်းမိဉ်း အားလုံးကို လိုကုနာပါ။</p>
	<p style="text-align: center;">ဓာတုဆီဆိုင်တပြု အသုံးမပြုပါနှင့်။</p>
	<p>ဖုန်းခေငှေ့ခိုမိဉ်း ပြုလုပုနေစဉ် သင့်၏ဖုန်းကို သင့်၏နား သို့မဟုတ် ကိုယ့်အား အနည်းဆုံး 15 မိလီမီတာ အကပြုအဝေး တပြုထားပါ။</p>

	<p>သင့်၏ဖုန်းမှ တောကုရုဟုသော သို့မဟုတ် မွှိတ်တုတုမွှိတ်တုတု အလင်းရောင်ကို ထုတ်လုပ်ပေးလိမ့်မည်။</p>
	<p>အသေးစား အစိတ်အပိုင်းများသည် အသက်ရှူလမ်းစနစ်ကို ပိတ်ဆို့မှုကို ဖြစ်စေနိုင်ပါသည်။</p>
	<p>သင့်၏ဖုန်းကို မီးထဲတင်၍ မစေ့ပါစေပါနှင့်။</p>
	<p>မညီညည အပူကူးအာရုံ ထိခိုက်မှုကိုမီးမရှိ ဆွေငွေရန် အသံအက်ယု အဆူမငဲ့တင့်တိုး၍ပီး နားထောင့်ခင်း မျှပါပွင့်။ နားပူပူ သို့မဟုတ် နားအပူနားပူပူတို့မို့ အသံဖိအား အလွန်အကဲပြောစေနိုင်ပါသည်။ အပူကူးအာရုံ ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါသည်။</p>
	<p>သံလိုက်ခါတုရုံ အရာမဲ့နှင့် ထိတွေ့အကုသပြုမှုကို ရှောင်ပေးပါ။</p>
	<p>သေခြောက်မှုအား၊ သေခြင်းနားတိုင်း ကိရိယာနှင့် အချားအိလကုထရန်စု ဆေးဘက်ဆိုင်ရာ စကုပစ္စည်း ကိရိယာများမှ အဝေးတင်ထားပါ။</p>
	<p>အပူခံနံ့ လက်မားကို ရှောင်ပေးပါ။</p>

	<p>ဆေးရှံမိန့်နှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများတွင် တောင့်ဆိုင်လာသောအခါ စကုပိတုထားပါ။</p>
	<p>အရည့်မိန့်နှင့် ထိတေကြမ်းကို ရွှေ့ငုဖွဲ့ကူပါ။ သင့်၏ဖုန်းကို ရုတ်တရက်သေကြွေအောင်ထားပါ။</p>
	<p>လေယာဉ်မိန့်နှင့် လေဆိပ်မိန့်တွင် ပိတ်ဖို့၊ ရုတ်တရက်အခါ စကုပိတုထားပါ။</p>
	<p>သင့်၏ဖုန်းကို သီးခြား ယူမထားပါနှင့်။</p>
	<p>ပေါက်ကဲခြေစတုသောပစ္စည်းများ သို့မဟုတ် အရည့်မိန့် အနီးအနားတွင် ရှိသောအခါ စကုပိတုထားပါ။</p>
	<p>အတည့်ပီ ဆက်စပ်ပစ္စည်းများ သာလွန်စွာ အသုံးပြုပါ။</p>
	<p>အရေးပေရ ဆက်သွယ်ရေးများအတွက် သင့်ဖုန်းကို အားမကုတ်ပါနှင့်။</p>

လွှဲပို့စေသည့်ပြုစုမှုသည် **adapter** တုန်း အထူးသဖြင့်
လွှဲပို့စေပလုပ်ခေါင်းမှူး အလောင်း ဝန်ဆောင်မှုကို မွန်မွန်ပေးကူညီပေးပါ။

အကယ်၍ လွှဲပို့စေသည့်ပြုစုမှုသည် **adapter** တုန်း ဝန်ဆောင်မှုမရှိလွှဲ
ပို့ပေးနိုင်တော့မှ၊ ရှိသည့်တိုင်းအား သင့်အသုံးပြုမရှိပါ။
လွှဲပို့စေအထက်ကို အလုပ်တူ အသုံးပြုဖို့၊ လွှဲပို့စေသည့်

adapter တုန်းကို လွှဲပို့စေ ပလုပ်ခေါင်းတင် တပေးပါ။ အဖွဲ့တစ်ဖွဲ့

အသုံးပြုပေးနေက လွှဲပို့စေသည့် **adapter** တုန်းကို
လွှဲပို့စေပလုပ်ခေါင်း ပြုစုထားပါ။

ကိရိယာအတိုင်း ပေးထားသော လွှဲပို့စေသည့်

adapter တုန်းကိုသာ အသုံးပြုပါ။



လပွဲပွဲစုစု တေးအိုရာယု သတိပေးချခင်း

ပြပင်းထနသော ဒဏ်ရာရရှိမ်းကို ရွှေ့ငှရွားရန အားသငြးပလပုကို
မထိပါးငှ!

သငှအသုံးမျှပီသောအခါ အားသငြးတုနးကို ပုဖီတုထားပါ။

ဆကုစပုပစပညး သို၊ မဟုတု အားသငြးတုနးကို ပုဖီတုထားရန
ပလပုကို ဆဲဖြီတုပါ။ ခါတုအားသကီးမွ ဆဲမြုဖီတုပါးငှ။

လွံပုစုပါဝါပိုင်းသည သငှ၏တုတုကုနပစပညး အဆကုအသဖြ
ပုဖတုတောကျခင်းကို လုပုခမြုပီသော အခရာက်သော
အန်ကျဖစုသည။

လွံပုစုပါဝါပလပုသည အလဖြတကူ အသုံးပုဖီငှသော
အနေအထားတငြ်ရမည။

ဥပမာအားဖြင့် သင့်၏ ကားဒေ့ရှ်ဘုတ်ပေဒ် ကဲ့သို့သော နေရာများသည်
တိုက်ရိုက်က ကံရောကုသော နေရာတို့ သင့်၏ကိရိယာကို မထားပါနှင့်။

အပူလွန်ကဲမီး၊ ရွှံ့ခဲလှင့် ကိရိယာကို အသုံးမပြုပါနှင့်။

လမ်းလေ့လာကုနေစဉ် စကားကို အသုံးပြုသောအခါ သတိထားပါ။

ကိရိယာကို အျမင့်နေရာမှ ပြုတိုက်ခြင်း သို့မဟုတ် ပြင်ဆင်ထုတ်ဖယ်မှုများ
မျှတစွာပြုစေခြင်း၊ ပုံစံဆိုးရွားမှု၊ သို့မဟုတ် ပုံမှန်ဆောင်ရွက်မှုမရှိမှုကို
ပုံစံပြောင်းလဲခြင်းများ ရှိနေပါသည်။

သင့်ဘာသာသင့် ကိရိယာကို ပြုစုထုတ်ခင်း၊ ပြုပြင်ထိန်းသိမ်းမှုများ သို့မဟုတ်
တပုဆင့်ခြင်းတို့ကို မပြုလုပ်ပါနှင့်။

ကိရိယာကို သန့်ရှင်းမှု၊ ပြုလုပ်မှုနှင့် သန့်ရှင်းသော အဝတ် ခန်းများကို
အသုံးပြုပါ။

မည့်သည့် ဓာတ်ထုတ်ကုန် သို့မဟုတ် ဆပျာကိုမဆို အသုံးမပြုပါနှင့်။

EU WEEE

ဝယုယူသုံးစွဲခြင်းအတိုင်း **EU WEEE** အစီအစဉ်ရှိ
သတင်းအချက်အလက်။



**ဖုန်းသကဲ့တမားကုန်ဆုံးမှုကို ရော့ကုရှိုသည့်အခါ ဖုန်းကိုမစွဲမြဲပစ္စည်း
ကော်ဇူပီစပီးဘာကုထရီကိုဖယုရွှားပါ။**

ဒီထုတ်ကုန် ပစ္စည်းသည် အီလက်ထရောနစ် ပစ္စည်းကိရိယာများ၏ ပြုပြင်ထိန်းသိမ်းရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်းကို မြှင့်တင်ရန် ဥပဒေ သမဂ္ဂ စည်းမျဉ်း အရောင်းအရာများနှင့် သက်ဆိုင်ပါသည်။ ဒီထုတ်ကုန် သည် သဘာဝသယံဇာတများ၏ ထုတ်ယူမှုနှင့် အသုံးပြုပေးလိုအပ်ပေး အခြေခံယူရုံသော ပစ္စည်းများ ပါဝင်နိုင်ပါသည်။ အထူးပို အထက်ပါ သဘာဝသယံဇာတများ တျားအိမ်သုံး စွဲမြဲပစ္စည်း အများစု မှာ အတူ မစွဲမြဲပစ္စည်း ဖြစ်ပါသည်။ ဥပမာ သင့်၏ အသုံး မလို တော့သည့် ပစ္စည်းကိရိယာကို လက်ခံပေးခြင်း အီလက်ထရောနစ် ပစ္စည်း ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်းအတိုင်း သတ်မှတ်ထားသော နေရာသို့ သယံဆောင်ပေး စွဲမြဲပစ္စည်း သင့်တော်စွာ ဖြစ်ပါသည်။

သင့်၏ အသုံးမလိုတော့သည့် စွဲမြဲပစ္စည်း ကိရိယာများ စွဲမြဲပစ္စည်း အခွန်တင် တသီးတျားစီ စုဝေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း သဘာဝ

သယံဇာတ ထိန်းသိမ်း စောင့်ရှောက်ချခင်းကို ကူညီပေး လူ့ ကံနန်းမာရေနှင့်
သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးသည့် နည်းလမ်းဖြင့် ပြန်လည်
အသုံးပြုပိုင်ရာတို့ သေခံစေရန် ပုံစံပေးသည်။

ပြန်လည် အသုံးပြုခင်းအတိုင်း သင့်၏စွန့်ပစ်ပစ္စည်းကို သင့် မညီညွတ် နေရာတို့
ပစ္စည်းသည့် အဖော်ကား နောက်ထပ်သတင်း အခက်အခဲများအတိုင်း
ကမ်းစူးပီပီပေး သင့်၏ဒေသဆိုင်ရာ စီမံကိန်းနှင့် သင့်၏အိမ်သုံး စွန့်ပစ်ပစ္စည်း
ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် သင့်ပစ္စည်းဝယ်ယူသည့် စတိုးဆိုင်
သို့ ဆက်သွယ်ပါ။

အဗန်ကုတ်ပီနီကုမ်း

- ကိရိယာ သို့မဟုတ် ဘကုထရီမ်းကို ကိုကျဖျော့ခင်း၊ ဖြိုခင်း၊ ပြုတ်ချခင်းတို့၊ မျှီလှုပ်ပွဲနှင့်
- ပစင်ညး သို့မဟုတ် ဘကုထရီတ်ကို အပူ သို့မဟုတ် မီးသို့မဟုတ် မျှပ်ပွဲနှင့်၊ နေရောင်ခညွတ် ကိုက်ရိုက် ကံရောကုသောနေရာတင် ကိရိယာ ထားသည့်ခင်းကို ရွှေ့ဘုကူပါ။
- ဘကုထရီတ် လော်၊ မျှဖုပိဇွေနှင့်၊ အျားသံသတီပစင်ညးခင်းနှင့် ထိတေ၍ သို့မဟုတ် တစုနှင့်တစု ရွှေ့ဆိုကုကျဖျော့သည့် အံဆဲဗြတင် ဘကုထရီမ်းကို မထားပါနှင့်။
- ဘကုထရီမ်းကို စကုမးရွှေ့ဖျော့ခင်း မျှဖုပိဇွေနှင့်၊
- ယိုစိမ့်မး၊ ပျစုခဲလွင့် အညွှကို သင့်၏မိကုစိ သို့မဟုတ် အသားအရေနှင့် မထိတေ၍ပါဇွေနှင့်၊ အကယု၍ ထိုသို့မဟုတ်လဲလဲနှင့် ထိတေ၍သောနေရာကို သန့်ရှင်းသော ရွှေ့ဆေးပေးကာမီးဆေးဘကုဆိုရာ အခက်ညာတို့ကို ရယူပါ။
- ကိရိယာနှင့် ဘကုထရီပေနှင့် အပေါင်း (+) အမွတ်အသား နှင့် အုတ် (-) အမွတ်အသားအတိုင်း အသုံးပြုမး မွန်ကုခင်း သေခံပါစေ။
- စကုကိရိယာတင် အသုံးပြုရန်မဟုတ်သည့် မညသည့်ကောပပစင်ညး သို့မဟုတ် ဘကုထရီတ်ကိုမဆို အသုံးပြုပါနှင့်။

- ကလေးမိန်းကလေး ဘကုထရီ အသုံးပြုမှုကို စောင့်ရှောက်ညွှန်ကြားပေးပါ။
- ဘကုထရီ သို့မဟုတ် ပြဒုပုစင် တစ်ခုစားသုံးမိခင်နှင့် မိကုမိကု ဆရာဝန်တစ်ဦးနှင့် တိုင်ပင်ပါ။
- ကိရိယာ ထုတ်လုပ်သူမိန်းက အဆက်ပိုထားသည့် ဘကုထရီကို အျမဲတမ်း ဝယုဗုက ပါ။
- ထုတ်ကုန် ပစ္စည်းများနှင့် ဘကုထရီကို အျမဲတမ်း သန့်ရှင်းမှုဆောင်ရွက်ပေးအောင် ထိန်းသိမ်းပါ။
- အကယု၍ ညစုပေလာလွှင့် ဘကုထရီ သို့မဟုတ် ထုတ်ကုန်ပစ္စည်း၏ အစိတ်အပိုင်းမိန်းကို စောင့်ရှောက်ယုဗုကဆောင်ရွက်ပေးအောင် အတတ်ပေးပြီးနောက် သုတပေးပါ။
- အသုံးမပြုခင် ဘကုထရီကို အားသြဗ်ဖို့ လိုအပ်ပါသည်။ အျမဲတမ်း အားသြဗ် စကုကို အသုံးပြုမီ အားသြဗ်ခင်းနှင့် ပတ်သက်၍ ထုတ်လုပ်သူ၏ ညွှန်ကြားမှုမိန်းက သို့မဟုတ် ကိရိယာ၏ လက်စွဲကြို ဖတ်ပါ။
- အသုံးမပြုသောအခါ ဘကုထရီကို အားသြဗ်လ်ကု မထားပါနှင့်။
- ဗုကာရွာ၍ သိုလှော့မိန်း ပြုမိန်းက အမိန်းဆုံး စွဲဆော့ရည့် ရှိစေရန် ဘကုထရီကို အဆက်မပြတ်မိန်းက အားသြဗ်ခင်းနှင့် ထမိန်းရိက္ခာမိန်းက လိုအပ်ပါသည်။
- ကိရိယာ၏ မူရင်း စာရိက္ခာတမိန်းက အျမဲတမ်း စောင့်ရှောက်ထိန်းသိမ်းပါ။ သင့်၏အရာဝတု အကိုးကားအတိုင်း နောက်ပိုင်း လိုအပ်ပါလိမ့်မည်။

• အကယု၍ ပုဗ္ဗစုနိဋ္ဌလပစ္စုဒ္ဓိ အသုံးမျှဝေသောအခါ ကိရိယာ၏ဘာကုထရီကို ထုတုထားပါ။

• ရှေ့သီ ကာလအတိုင်း ကားတစ်စီး၏ အတိုင်းပိုင်း၍ အလင်းအမင်း ပျံပင်းသော သို့မဟုတ် အေးသာနေရာများတို့ မသိလွှောင့် မသိမှားစေညွှန်းပါ။ စကုပစ္စည်းကို ဝိကုစီးစေရန်နှင့်

ဘာကုထရီပေါက်ကွဲခြင်းကို ပုဗ္ဗစုပေဋ္ဌစေပေးပါ။ အပူခိန 5 ဒီဂရီ စင်တီဂရိတ်နှင့် 35 ဒီဂရီ စင်တီဂရိတ်အပူကား၍ အကုတ်အဝေးအတိုင်း ကိရိယာကို အသုံးပြုရန် အသက်ပြုထားပါသည်။

အပူကားအာရုံ ဆုံးရှုံးမှု ကာကွယ်တားဆီးရေး

အကယု၍ စကားပြောခြင်း၊ နားဖောက်ပုံ၊ လော့စပီကာ သို့မဟုတ် လကုလင်္ဂကိရိယာ တို့ကို အသံကွဲယှက်ယှဉ်မှု အသံပြုပေးသည့် နဂိုအတိုင်းပုဒ်မကောင့်နှင့်သော အပူကားအာရုံ ဆုံးရှုံးမှု အနီးရာယုမ်း၍နေပါသည်။ အနီးရာယုမ်း၍သော အဆင့်၍ အသံကို ခိန့်ညှိပါ။ သင့်သည့် သာမန်အခန်းကို ကော်လနွှဲ၍ အသံကွဲယှက်ယှဉ်မှု အသံပြုပေး ကောင့်ပုဒ် လိမ့်မည်။ သို့သော်လည်း ဒါသည်သင့်၏ အပူကားအာရုံကို ဝိကုစီးစေလိမ့်မည်။ အကယု၍ သင့်သည့် တစ်ချို့မည့်သံ၊ အသံမကွဲပြားစွာ စကားသံကိုဖုန်းကားလင့် ကိရိယာကို အသံပြုပေး ရပူဆိုးဖမ်း အထူးကွဲနှင့် တိုင်းပဋ္ဌပသပါ။ အသံပိုက်ယှဉ် လောင့်လေလေ သင့်၏အပူကားအာရုံ ပိုလွှဲ၍မနစ်စဉ် ဝိကုစီးလျေဖစုသည်။

အထူးကုမ်းမှ ပေးသော အော့ကုပါအသက်ပြုပိတ်ကုမ်း ။

- ဟနားဆကု သို့မဟုတ် စပီကာ နားဖောက်ပုံတို့၏ အသံအက်ယုကို အနည်းဆုံး ထားပါ။
- ဆူညံသော ပတဝန်းကံင့်ကို ဖုံးလွှမ်းရန် အသံတိုက်မ၊ ငွေခင်းကို ရွှေငွေဖုန်းပါ။
- သင့်၏အနီးရှိလူများ စကားပြောခြင်းကို မဖုန်းနိဋ္ဌပါက အသံအက်ယုကို လေပွတ်ပါ။

SAR

ကော်ဇူးပီ၍ ဤအရေးယူကိစ္စသော အခန်းကဏ္ဍကို ဖတ်ရန် အဓိနုယူပါ။

ရေဒီယိုလွှဲငှား

နိုငံတကာ စံနိန့်စံညွှန်း (ICNIRP) အဖွဲ့လိုကုန်ာမ၊ ထောကုခံမ၊ သို့မဟုတ် ဥရောပ ညွှန်ဖက်ကားခံကု 2014/53 / EU (RED) သည့် စစ်ကကြသို့မဟုတ် မတင်သငြ်ခင် မိုဘိုင်းဖုန်း မော့ဒယုအမီးအစား အားလုံးအတကြ လိုအပပါသည့်။ မညသို့မဟုတ် သော အသုံးပီသု အျားသု တစုဦးဦးအတကြ က်နားမာရေမွှင့် ဘေးကင်း လုံခီရေးမား ကာကပြ စောင့်ရွှေကုရေးသည့် ဤစံနိန့်စံညွှန်းမား သို့မဟုတ် ဤညွှန်ဖက်ကားခံကု၏ မရွံ့မုဖစု လိုအပခံကု ပဖစုသည့်။

ဤကိရိယာသည့် ရေဒီယိုလွှဲငှား ထိတေပြုမအတကြ နိုငံတကာ လမူးညွှန်ခံကုမားမွှင့် ကိုကုညီမ၊ ရွံပါသည့်။

သုမိုဘိုင်း ကိရိယာသည့် ရေဒီယို အသံလငြ်ခင်းမွှင့် လကုခံခင်း ပဖစုပါသည့်။ ဒါသည့် အပညုပညု ဆိုငရာ လမူးညွှန်ခံကုအာပဖစု အခကံပီထားသည့် ရေဒီယိုလွှဲငှားမား (ရေဒီယို

ဆက်မဲ့နား လက္ခဏာ သံလိုက် စက်ကွေး)နှင့် ထိတွေ့မှုများအတိုင်း ကန့်သတ်မှုများ မကော်လံဖိုက် ခီရိုင်း ပြုလုပ် ထား သည့်။ အဆိုပါ လမ်းညွှန်ကုမ်းကို လက်လှည့်သော သိပ်လံနည်းပညာ အဖွဲ့အစည်း (ICNIRP) က တီထွင်ပေး ပုဂံလုမ်း အားလုံးအတိုင်း အသက်အရွယ်၊ ကံနားမာရေးတို့နှင့် မသက်ဆိုင်ဘဲ ဘေးကင်းလုံခြုံရေး အာမခံနိုင်ဖို့ ခီရိုင်းရေးဆွဲထားသည့် သိသာသော အနားသတ် ဘေးကင်းလုံခြုံမှု ပါဝင်ပါသည်။

အဆိုပါရေဒီယိုလှိုင်းထိတွေ့မှု၊ လမ်းညွှန်ကုမ်းသည် တိက်သော စုတုယူမှု၊ နားထား သို့မဟုတ် SAR အပူစုလှိုင်းသိမ်းသော တိုင်းတာခြင်း ယူနစ်ကို အသုံးပြုပါသည်။ မိုဘိုင်း ထုတ်ကုန်များ အတိုင်း SAR ကန့်သတ်ကုန်သည် အလေးခန့် 2 W/kg ကီလိုဂရမ် ပုံစံပါသည်။

SAR အတိုင်း စမ်းသပ်မှုများသည် ရေဒီယိုလှိုင်းများ အားလုံးတို့ စမ်းသပ်ပေး အျှမသုံး အသိ အမှတ်တံဆိပ် ရရှိထားသော ပါဝါအဆင့်တို့ ကိရိယာမှ ထုတ်လွှတ်မှုနှင့်အတူ အလုပ်လုပ်သော စံနား အနေအထားများကို သုံးစွဲပေး ဆောင်ရွက်မှုပါသည်။

ခဲအက်တိုယူ-ဝတ်ဆင်မှု SAR စမ်းသပ်မှုတို့ 1.5 စင်တီမီတာ အကျအဝေးမှ ပြားစပ် ဆောင်ရွက် ခဲ့ပါသည်။ ခဲအက်တိုယူ-ဝတ်ဆင်မှု လုပ်ငန်းစဉ် ကာလအတိုင်း RF ထိတွေ့မှုလမ်းညွှန်ကျမ်းဇာတည်းဖို့ ကိရိယာကို ခဲအက်တိုယူမှ အနည်းဆုံး အကျအဝေးတို့ ထားသင့်ပါသည်။ အကယ်၍ သင့်သည် အသိအမှတ်တံဆိပ် ဆက်စပ်စဉ်ကို အသုံးပြုလျှင် မညီညွတ်ထုတ်ကုန်မဆို သံသတီ အသုံး ပြုခြင်း နှင့် လက်ကားဖုန်းကား သေခံမရှိစေပေး ရန်အား တညီတညွတ်တူ ခဲအက်တိုယူမှ အကျအဝေးတို့ ဖော်ပြပါသည်။
နောက်ထပ် သတင်း အခက်အခဲများအတိုင်း

www.energizeyourdevice.com သို့မဟုတ်ပါ။

လက္ခဏာသံလိုက် စက်ကွေးနှင့် ပြည့်ညီညွတ်ကံနားမာရေးနှင့် ပတ်သက်သည့် အပိုဆောင်း အခက်

<http://www.who.int/peh-emf> ။

သင့်၏တယုလီဖုန်းကို ပူးတဲတြပုဆင့်ထားသည အင့်တင့်နာငယု ပါရီသည။ အကောင့်ဆုံး လုပုငနး စဉ်းအတကြ ထိမိခင့်ဗွင့် မရီမသေ အသုံပျီခင့်ကို ရွေ့ငရွားသင့်ပါသည။

သင့်၏နားကို ဆန့်ကင်သော အျားအနေအထားမ်းတငြ မိုဘိုင့် ထုတုကုနကီရီယာ လုပုငနး ဆောင့်တာ တစုအကကြအဝေးတငြ ရီရီငသည အနွေဖင့်အသုံပျီနိဋ္ဌပါသည။ ထိုကဲ့သို့သော

အရေအနေမ်းတငြ ကီရီယာကို နားအုပုနားဗုကပု သို့မဟုတု **USB** ဒေတာဆကီးမ်းဗွင့် အသုံပျီ သောအခါ လမ်းညးနဲခဲကမ်းအတိုင့် လိုကုနာရမည။ အကယုရ် သင့်သည အျား ဆကုစပုပစပညး အသုံပျီနေလ်င အသုံပျီသော ပစပညးမ်းသည သတီကင့်ပစပညး ပုဖျီပီး

ခးဆာကိုယုမ အနညး ဆုံး **1.5** စင့်တီမီတာအကကြ နေရာတငြ ရီရမည။

ဤအပိုင်းသည် အရေးကိစ္စဥပဒေနှင့် အချိန်ပေး၍ ဖတ်ပေးပါ။

ရဒီယိုလှိုင်းများ

မိုဘိုင်းဖုန်း မော်ဒယ်များ အားလုံးကို ဈေးကွက်မတင်မီတွင် နိုင်ငံတကာ စံနှုန်းများ (ICNIRP) သို့မဟုတ် ဥရောပ ညွှန်ကြားချက် (European Directive) 2014/53/EU (RED) ကို လိုက်နာကြောင်း သက်သေခံချက် လိုအပ်ပါသည်။ ယင်းစံနှုန်းများ သို့မဟုတ် ညွှန်ကြားချက်အရ အသုံးပြုမှုနှင့် အခြားသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းမှုကို ကာကွယ်ပေးခြင်းသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။

ဤကိရိယာသည် ရဒီယိုလှိုင်းများနှင့် ထိတွေ့မှုအတွက် နိုင်ငံတကာ လမ်းညွှန်ချက်များနှင့် ကိုက်ညီပါသည်။

သင့်မိုဘိုင်းလ် ကိရိယာသည် ရဒီယို လွှင့်စက်၊ ဖမ်းစက် ဖြစ်ပါသည်။ ယင်းအား နိုင်ငံတကာ လမ်းညွှန်ချက်များတွင် ဖော်ပြထားသည့် ရဒီယိုလှိုင်းများ (ရဒီယို လှိုင်းနှုန်း လျှပ်စစ်သံလိုက် စက်ကွင်းများ) နှင့် ထိတွေ့မှုအတွက် ကန့်သတ်မှုများကို မကျော်လွန်စေရန် ဒီဇိုင်းဆွဲထားပါသည်။ လမ်းညွှန်ချက်များကို လွတ်လပ်သော သိပ္ပံဆိုင်ရာ အဖွဲ့အစည်း (ICNIRP) မှ ပုဂ္ဂလိပ်ပီပြင် အသက်နှင့် ကျန်းမာရေးမရွေး လူတိုင်း၏ ဘေးကင်းမှုကို သဘောတရား များပြားသော ဘေးကင်းရေး စည်းမျဉ်းများကို

ထည့်သွင်းထားပါသည်။

အီးယူ စည်းကမ်းထိန်းသိမ်းမှုအား လိုက်နာခြင်း

သို့ဖြစ်၍ ဤကိရိယာသည် ညွှန်ကြားချက် 2014/53/EU ပါ မရှိမဖြစ် လိုအပ်ချက်များနှင့် အခြား သက်ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာပါသည်။

လိုက်နာမှုကို ကြည့်ရှုခြင်းအတွက် www.energizyourdevice.com ဝဘ်ဆိုက်သို့ သွားပါ

အသိပေးချက် - ကိရိယာအား အသုံးပြုသည့် နရောမမှ ဒေသဆိုင်ရာ စည်းမျဉ်းများကို လေ့လာပါ။ ဤကိရိယာအား ဥရောပသမဂ္ဂ (European Union, EU) အဖွဲ့ဝင် နိုင်ငံအချို့ သို့မဟုတ် အားလုံးတွင် အသုံးပြုနိုင် ကန်သတ်ထားခြင်း ရှိနိုင်ပါသည်

မှတ်ချက် -

- အသုံးပြုကြားသော ပိတ်သည့် ပစ္စည်းကိစ္စနှင့် မိုဘိုင်းလ်ဖုန်းအား USB 2.0 နှင့်အထက်ဖြစ်သော ချိတ်ဆက်ရမည် ဖြစ်ပါသည်။ Power USB ဟု ခေါ်သော ဆက်သွယ်မှုအား တားမရှိထားပါသည်။
- အားသွင်းကိရိယာအား စက်ပစ္စည်းအနီးတွင် တပ်ဆင်ရမည်ဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်ရပါမည်။
- အပူချိန်များလွန်းသော သို့မဟုတ် နည်းလွန်းသော ပတ်ဝန်းကျင်တွင် မိုဘိုင်းလ်ဖုန်းကို အသုံးမပြုနှင့်။ ပြင်းထန်သော နရောင်ခင်း သို့မဟုတ် စိုစွတ်လွန်းသော ပတ်ဝန်းကျင်တွင် မိုဘိုင်းလ်ဖုန်းကို မထားပါနှင့်။ ဖုန်းနှင့်

တွဲဖက်ပစ္စည်းများအတွက် သင့်လျော်သော အပူချိန်သည် -10°C - 55°C ဖြစ်ပါသည်။

- အားသွင်းရာတွင် ပုံမှန်အခန်းအပူချိန်နှင့် လဝင်လထွက်ရှိသော ပတ်ဝန်းကျင်တွင် ဖုန်းကို ထားပေးပါ။ 5°C - 25°C အတွင်း အပူချိန်ရှိသော ပတ်ဝန်းကျင်တွင် ဖုန်းကို အားသွင်းရန် တိုက်တွန်းပါသည်။ ထုတ်လုပ်သူမှ ထည့်သွင်းပေးလိုက်သည့် အားသွင်းကိရိယာကိုသာ အသုံးပြုပေးပါ။ ခွင့်ပြုထားသော အားသွင်းကိရိယာကို အသုံးပြုပြီးသည် အနုတရားကို ဖြစ်စေနိုင်ပြီး ဖုန်း၏ခွင့်ပြုချက်နှင့် အာမခံချက်ကို ကျိုးပျက်စေပါသည်။

- သတိပုဂ္ဂိုလ် - ဘက်ထရီအား မမှန်ကန်သော အမျိုးအစားဖြင့် လဲလှယ်မိပါက ပေါက်ကွဲနိုင်သော အနုတရား ရှိပါသည်။ အသုံးပြုပြီးသော ဘက်ထရီများအား လမ်းညွှန်ချက်တွင် ပါဝင်သည့်အတိုင်း စွန့်ပစ်ပါ။

- နားကပ်များမှ အလွန်များစွာသော အသံဖိအားသည် အကျိုးအာရုံ ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါသည်။

နောက်ထပ် အချက်အလက်များအတွက် www.energizeyourdevice.com သို့ သွားရောက်နိုင်ပါသည်။

လျှပ်စစ်သံလိုက် စက်ကွင်းများနှင့် အများပင်ညှိသူ ကျန်းမာရေးဆိုင်ရာ နောက်ထပ်အချက်အလက်များကို အောက်ပါဆိုက်တွင် ရရှိနိုင်ပါသည်။
<http://www.who.int/peh-emf>.

သင့်တယ်လီဖုန်းတွင် အင်တာနက် တပ်ဆင်ထားပြီးဖြစ်ပါသည်။ အကောင်းဆုံး လုပ်ဆောင်မှုအတွက် ယင်းအား ထိတွေ့ခြင်း သို့မဟုတ် အဆင့်မြင့်ခြင်းကို

ရှုဆင်ကပြီသင့်ပါသည်။

မိုဘိုင်းလ်ကိရိယာများသည် လုပ်ဆောင်ချက်များစွာကို
ဆောင်ရွက်နိုင်သည့်အလျောက် သင့်နားမဟုတ်သော
အခြေနေရာများတွင်လည်း အသုံးပြုနိုင်ပါသည်။ အဆိုပါ အခြေအနေများတွင်
ကိရိယာအား နားကပြီ သို့မဟုတ် USB ဒေတာကိုဖြင့် အသုံးပြုသည့်
လမ်းညွှန်များအတိုင်း လိုက်နာရပါမည်။ အခြေတွဲဖက်ပစ္စည်းကို
အသုံးပြုပေါက် အသုံးပြုပေါက် မည်သည့်ပစ္စည်းမဆိုသည်
သတုထုကင်းရှင်းပီပြင် ဖုန်းနှင့်အနည်းဆုံး ၁.၅ စင်တီမီတာအကွာတွင်
ထားရှိကြောင်း သဘောအောင် ပုလုပ်ပေးပါ။



လိုက်နာမှု အသိအမှတ်ပြုပြန်မှတ်
ENERGY E10

ကျွန်ုပ်တို့ AVENIR TELECOMသည်
(208, Boulevard de Plombières, 13581 Marseille Cedex 20, FRANCE)
ဤတွင် ကြေငြာသည်မှာ -

ENERGIZER သည် ညွှန်ကြားချက်များပါ စံနှုန်းများနှင့် သတ်မှတ်ချက်များအတိုင်း
ဆောင်ရွက်ပါသည်။ ညွှန်ကြားချက် 2014/53/EU ၏အပိုဒ် IV တွင် ဖော်ပြထားသည့် လိုက်နာမှု
လုပ်ငန်းစဉ်အတွက် အသိအမှတ်ပြုပြန်မှတ်ကို အောက်ပါ အဖွဲ့အစည်း၏
ထိန်းချုပ်မှုအောက်တွင် ထားရှိပါသည်။ -

BAY AREA COMPLIANCE LABORATORIES CORP.

1274 Anvilwood Ave. Sunnyvale, CA 94089. USA

www.baclcorp.com

ဖုန်း - +1 408 732 9162 ဖက်စ် - +1 408 732 9164

ကိရိယာအတွက် လိုက်နာမှု အသိအမှတ်ပြုပြန်မှတ်၏ စာသား အပညွှတ်အစုံကို
အောက်ပါလိပ်စာတွင် တောင်းခံခင်းဖြင့် ရရှိနိုင်ပါသည်။ - **AVENIR TELECOM** - 208,
Boulevard de Plombières, 13581 Marseille Cedex 20, France.



2017/09/07

(နဂေ့)

Jean-Daniel BEURNIER / CEO

(ခွင့်ပြုထားသော ပုဂ္ဂိုလ်၏ အမည်နှင့်လက်မှတ်)

ဤမော်ဒယ်အတွက် အများဆုံး SAR နှင့် ယင်းအားမှတ်တမ်းရယူထားသည့် အခြေအနေများ	
GSM 900	0.586 W/kg 10g Head SAR 0.731 W/kg 10g Body SAR
DCS 1800	0.441 W/kg 10g Head SAR 0.946 W/kg 10g Body SAR

အသုံးပုံစံအတွင်း ဤကိရိယာအတွက် အမှန်တကယ် SAR တန်ဖိုးများသည် အထက်တွင် ဖော်ပြထားသော တန်ဖိုးများထက် များစွာလျော့နည်းပါသည်။ ယင်းသည် စနစ်ကို အကျိုးရှိစွာ လုပ်ဆောင်နိုင်ရန်နှင့် ကွန်ရက်တွင် အနှောင့်အယှက် နည်းစေရန် ရည်ရွယ်ချက်များအတွက် ဖြစ်ကာ သင့်မီဘိုင်းလ်ကိရိယာ၏ လုပ်ဆောင်မှု စွမ်းအားသည် ခေါ်ဆိုမှုအတွက် စွမ်းအားအပြည့်အဝ မလိုပါက အလိုအလျောက် လျော့ချပေးပါသည်။ ကိရိယာ၏ စွမ်းအားအထွက် နည်းလလေလေ ယင်း၏ SAR တန်ဖိုး နည်းလလေလေ ဖြစ်ပါသည်။

Energizer®

إن إنرجايزر و بعض تصاميم الجرافيك تعتبر علامة تجارية مملوكة لشركة إنرجايزر براندز ذات المسؤولية المحدودة و الشركات التابعة لها و يتم استخدامها بتصريح من شركة افونير للاتصالات أما فيما يتعلق بأي أسماء أخرى فهي علامات تجارية مملوكة لأصحابها ، افونير للاتصالات أو إنرجايزر براندز ذات المسؤولية المحدودة غير تابعين لأي من أصحاب هذه العلامات

©2017 Energizer. Energizer and other marks, including graphics, are trademarks of Energizer and are used under license by AVENIR TELECOM©. All other trademarks, brand names or product names are the property of their respective owners and are not affiliated with Energizer or AVENIR TELECOM©.